


သခင်ကော့ The LORD'S Word

မင်းအောင်သက်လွင်စီခန့်ထုတ်ပေးသည့် ဝိညာဉ်ရေးရာ စာစောင်




သူတို့သည် အလွန် ပုန်ကန်တတ်သော သဘော ရှိသည်ဖြစ်၍
နားထောင်သည်ဖြစ်စေ။ နားမထောင်သည်ဖြစ်စေ။
ငါ့စကားကို သူတို့အား ပေးပြောရမည်။ ယေရှုခရစ် ၂၁:၂၇

အမှတ်စဉ် (၁၃၅) ဒီဇင်ဘာလ ၂၀၁၂ ခုနှစ် • ပဉ္စဒါဒ (လစဉ် ပထမ တရုတ်ဗဟိုစုတိုင်း အခမဲ့ဖြန့်ချိသည်) ၂၀၀၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001

ကျနော်၏ရင်တွင်းစကား-၃ မင်းအောင်သက်လွင် ရင်တွင်းစကား

၁။ ကမ္ဘာဦးက ချစ်မိမိနှင့် ဒေဒဟာ (အခုတော့) လူတွေ အမျက်ပြင်းပြင်းနဲ့ အသက်သွင်းထားလို့၊ အချစ်ကင်းတဲ့ စစ်တလင်း အဖြစ်နဲ့ ငွေဆိုတဲ့ စံနစ် တစ်ရပ်ဟာ မြွေလို ရစ်ပတ်ပြီး၊ တိမ်ထူထူပေါ်မှာ ဖိပ်ယူနေတဲ့ ကမ္ဘာကြီးကို အနိဋ္ဌာရုံတွေနဲ့ သိက္ခာခြုံထားခဲ့ပါပြီ သခင်။



၂။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုပ်ခန္ဓာ နှမ်းလျနေသူတွေက ခနပေါင်းလိုက် ကွာရှင်းလိုက်နဲ့။ ဟောဒီ ကမ္ဘာကျဉ်းကျဉ်းလေးထဲမှာ တကယ့်ပြင်းပြင်းနဲ့၊ ရောဂါကို ညှဉ်းဆဲနေသူတွေ အာယာတ ပြင်းပြင်းနဲ့ သဘာဝကို သင်းခွဲချင်သူတွေ ဖြစ်နေတော့ ဒါပဲ နဲ့။ ဟာသရေသာ။ ရှုံဆုန်နဲ့ ဒေလီလ တို့ရဲ့ သမုဒယ အလွမ်းဇာတ် လူ့ဘဝတစ်ခန်းရပ် ပြဇာတ်လို ပျားရည် မဆမ်းတဲ့ အချစ်မျိုး အခါရည်လွမ်းတဲ့ အဖြစ်ဆိုးတွေ ကြုံခဲ့ပါပြီ သခင်။



၃။ "ငါ အသက်ရှင်သည် အရာမှာ ခရစ်တော် ဖြစ်၏" တဲ့ ရှင်ပေါလုရဲ့ သာသနာလမ်း။ "အားလုံးဟာ လေကို ကျက်စားသော အမှု" တဲ့ ရောလမုန်မင်းရဲ့ ဒေသနာကျမ်း။ "နေမဝင် အင်ပါယာ" တဲ့ စစ်သူရဲကောင်းတွေရဲ့ အာဏာမာန်။ "မင်း မရှိရင် အသက် မရှင်ချင်ဘူး" တဲ့ အဆိုတော် တစ်ယောက်ရဲ့ ကဗျာဟန်။ "လစာငွေ အကုန်အပ်" တဲ့ အိမ်ရှင်မ တစ်ယောက်ရဲ့ ရာဇသံ။



အင်း လောကရဲ့ စကားသံတွေ၊ ကြားဖန်များတော့ နားလျှံလျှံ ကျနေတဲ့ လိုချင်မှုနဲ့ ငြိုငြင်မှုကို ကားစင်တင် သတ်ဖို့အတွက် အမှားမြင်တတ်တဲ့ တရားရေစင် တစ်ခွက် ပေးလို့ပါ သခင်။ ၄။ ဘဝ ခိုင်ယာရီ ငွေရောင် ပိတ်ကားပေါ်မှာတော့ အသက်စမ်းရေ မသောက်တဲ့သူ၊ မျက်ကန်း တစ္ဆေ မကြောက်တဲ့သူ တစ်ဘက်သတ် တယူသန်အမှားနဲ့၊ စိတ်မိတ် အလှူခံသမားတွေ ပိတောက်ရွေ့ပါ အလှူနဲ့ က တဲ့သူ၊ အပေါက်ဇာတွေ ဗရမ္မနဲ့ ဘဝမဲ့သူ နွေကန္တာ ခရီးကြမ်းမှာ အရိပ်ပျောက်သူ၊ ဝေဒနာ စီးလွန်းကာ စိတ်နောက်သူ ဖြေစရာ နည်းလမ်း ရှာရင်း စိတ်ကောက်သူ။ ငွေ အသာပြာ မညည်းတမ်း ရှာရင်း အိတ်ပေါက်သူ။ ပုဂ္ဂလိက အမှားကို ဒုက္ခိတ တရားနဲ့ အဖြေရှာရင်း ခရီးသွားရင်း ညည်းတွားသူတွေပြည့်နက် မကြည့်ရက် စရာပါလား သခင်။ ၅။ ဗျာဒိတ် ၂၁:၄ ထဲက - ရှေ့ဦးမေတ္တာ လျော့သွားတဲ့ ဇေယျ အသင်းတော်လို သခင်ဘုရားနဲ့ ကျနော်ရဲ့ ကြားမှာ၊ အထင်ကရ ပြင်မရတဲ့ ဖျင်စ တစ်စ ခြားနေခဲ့ပြီပို့ အနုလက်နဲ့ အလှူလက်ဖက် သုတ်ထားသလို ဘုရားရှေ့ မသတိစရာ မာနတက်၊ အများရှေ့ ရီစရာ ဟာသတစ်ကွက် ဖြစ်သွားတဲ့ ကျနော်ရဲ့ စရိုက်ပျက် ဆိုးတွေကို ရိုက်ဖျက် ချိုးနိုင်ဖို့။

ထိမှ သိမ ခြေခွာ ဇာတ် ထိမှ သိမည့်ဉာဏ် မျိုးဒါး

မရှိတော့တဲ့ မျက်ရည်ကိုသုတ်၊ ခံပြင်းခြင်း နေရောင်ရင့်ရင့်နဲ့၊ ကြေကွဲခြင်း မျက်ရစ် စူးလို့။ ဩဇာ မခံချင်စိတ်တွေနဲ့ ဆက်တိုင်းပဲ့ မိုးဖလံတွေ။ မနားမနေ နာရီလက်တံနဲ့ ရိုက်ခတ်။ နားလည်မတတ်တဲ့ လောကစကားက မျိုးစုံ ခပ်ပြင်းပြင်းလေး ခွက်အကျမှာ ပျံလေတဲ့ ငှက်ခါးတွေ။ မျှော်လင့်ချက် ရောင်ခြည်လာလို့ အားတင်းလို့ အကူးမှာ ကောက်ရိုးမျှင်ကြောင့် ပေါက်တဲ့နဖူး မိုးခါးရေ သောက်ပေါ့။ (အလို) ရိုးနေတဲ့ ဖော်မြူလာ လို့ထင်ရပေမဲ့ သူမရဲ့ အတတ်နဲ့ ရှူးချင်ယောင် ဆောင်ပုံများ ကျုပ် ရယ်ချင်နေမိတယ်။ မှိုင့်တွေတွေ ရီပေဝေ၊ သွက်တလှည့် ချာတစ်ခါနဲ့၊ ဖုတ်လိုက် ဖုတ်လိုက် ရှူသံများ။ အဝေးရောက် သစ္စာတရား အမှန်းတရားတွေဆီ။ ဇက်ကျိုးနေတဲ့ ဘောလုံး ဘယ်မှာ ရပ်မလဲ။ အကြိမ်ကြိမ် အခါအခါဘဲ၊ ဘောလုံးကလဲ ပြန်မေးတယ်။ ခင်ဗျားကော ဘယ်မှာ ရပ်မလဲ။ သတင်း ရလိုက်တယ်။ ရွာလည်ရောင်းတဲ့ အရွက်သည် အရင်လို မအော်နိုင်တော့ဘူး။ ဇရာကထောင်းသွားပြီကိုး။ ကိုယ်တော် တားမြစ်တဲ့ သစ်သီး စားပြီး ရမည့် အသိဉာဏ်ထက် မစားမိဘဲ ရတဲ့ အသိဉာဏ်ကို ပေးပါ။ ။ မျိုးဒါး (၂၁-၀၉-၁၂)



လက်တွဲကြည့် နန်းရတိုက်(က.န.ခ) ကိုယ့်ထက် ဥစ္စာပေါများသူလဲ ရှိပါ၏။ ကိုယ့်ထက် သာသော သူအား တလွဲစိတ်နှင့် မယှဉ်နှင့်။ ဝမ်းမြောက်စိတ်နဲ့ စေတနာအမှန် ဆန္ဒပြုရင်း ချစ်ခင်ပါ။ ကိုယ့်ထက် နွမ်းပါးဆင်းရဲသူလဲ ရှိပါ၏။ ကိုယ့်ထက်နိမ့်ပါး ဆင်းရဲသူအား ရိုင်းသော စိတ်နဲ့ မာနတံခွန် မာန်တွေတက်ပြီး ပြားအောင်နင်းချေ စိတ်ရိုင်းများနဲ့ အော်ဆဲ ပြောဆို မဆက်ဆံနဲ့။ ဖြူစင် စိတ်နဲ့ ခေါ်ပြောဆက်ဆံ လက်တွဲကြည့်။ ကျေးဇူးတော်ကြောင့် လောကမှာ မွေးဖွား လူချင်းတူညီတာပို့၊ ဝါကြားစရာ အခွင့်မရှိ။ ဖြူစင်စိတ်နဲ့ ရင်တွင်းစကား အမှန်ပြောပို့။ နားဝင်ချီတဲ့ တေးသီချင်းများသီဆိုလို့။ တူညီ ဆုတောင်း ကျေးဇူးတော်ချီးမွမ်း ကျင့်ကြံလျှောက်လို့၊ မဖြုတ်သောလက်နဲ့ သခင်အတွက်ပါဝင် ဆက်ကပ်လက်တွဲကြည့်။

အံ့ဩဘွယ်တန်ခိုးတော် မလေး(တပ်ကြီးကုန်း-မော်ဘီ)

ကောင်းကင်ကြီးနှင့် ကြယ်တာရာ။ လမင်းကြီးပါ ပါ။ ဖန်ဆင်းရှင်ရဲ့လက်ရာတော်များ ချီးမွမ်း၍ မကုန် အလွန်များပြား။ နေမင်းကြီးလည်း ဖန်ဆင်းသလို မြစ်ချောင်း အင်းအိုင် ပင်လယ်ကို တောတောင် ရေမြေ သဘာဝ ဖန်ဆင်းရှင်ရဲ့ လက်ရာတော် အလှ။ သစ်ပင်ပန်းမာန် မျိုးစုံစွာ ဒေဒဥယျာဉ်ကြီးပါ ပါ။ ကျေးငှက်ကလေးတွေရဲ့ တေးဆိုမှု ဖန်ဆင်းရှင်ရဲ့လက်ရာတော် အမှု။ အမျိုးပေါင်းစုံလင် သတ္တဝါများပင် အံ့ဩဘွယ်ရာ တန်ခိုးတော်ပင်။ အမြင့်မြတ်ဆုံးအရာ ဖန်ဆင်းထား၊ ကိုယ်တော်ချစ်တဲ့ တို့လူသား။ ကြယ်လေးတွေနဲ့ လမင်းကြီးဟာ ရောင်စဉ်ဖြာကာ ဝှက်တော်ကို ချီးမွမ်းနေတာ သစ်ပင်ကလေးများနဲ့ ပန်းပေါင်းစုံလဲ သူ့အလှ ရနံ့နဲ့ ချီးမွမ်းနေဆဲ ကျေးငှက်ကလေးများလဲ တေးဆိုကာ ဖန်ဆင်းရှင်ကို ချီးမွမ်းနေတာ အမွန်မြတ်ဆုံးသော တို့လူသား ချီးမွမ်းခြင်းနဲ့ အသက်ရှင်သွား။

ကျောက်ကိုသွေးသူ (အိုး) ကျောက်သွေးသူ

တစ်ခါတုန်းက ခရစ်ယာန် တစ်ယောက်ကို မယုံကြည်သူ တစ်ယောက်ကမေး



သတို့။ ခင်ပွားတို့ ဘုရားသခင်က ကြင်နာတယ်။ ဂရုကာရိတယ်။ မေတ္တာရှင်လို့လည်း ပြော တယ်။ အဲဒါဆိုရင် ဘာဖြစ်လို့ ပင်ပန်းအောင် နေခိုင်းတာလဲ။ ဘာဖြစ်လို့သူတပါး နိုင်ငံမှာ လာပြီး အလုပ်လုပ်ခိုင်းရတာလဲ။ မဟုတ်သေးဘူး ထင်တယ်ဆိုပြီး ပြောတယ်။ ခရစ်ယာန် ကောင်းလေးက ပြန်ပြောတယ် ခင်ပွားလက်မှာ စွပ်ထားတဲ့ ကျောက်ဟာ တန်ဖိုးရှိမှာပဲ။ ဒါပေမဲ့ အဲဒီကျောက်က တစ်ခါက မြေကြီးထဲမှာ ရှိနေခဲ့တာပါ။ မြေပေါ် ကနေ လူတွေက တူးထုတ်ယူပြီးမှ ခွဲစိတ်ဖြတ်တောက်ရမှာပဲ။ ကျောက်တွေ ဖြတ်တာ ကို ကျင်ပြည်နယ်မှာ တွေ့ဖူးမှာပေါ့။ တခိုင်းခိုင်းနဲ့ကို ဆူနေတာပါ။ နောက်တော့ သွေး ယူ ရပြန်တယ်။ ကျောက်သွေးစက်နဲ့ သွေးရတာ၊ ဘယ်လောက် ရက်စက်သလဲ။ ကျောက် လှလှလေး ဖြစ်အောင် ပုံဖော်တာလည်း မလွယ်လှဘူးပဲ။ ဒါပေမဲ့ နောက်ဆုံး တော့ ကျောက်လှလှလေး ဖြစ်လာမယ်။ နောက် အရောင်တင်မယ်။ ရွှေနဲ့ ကွပ်ပြီး လက်ဝတ်ရတာ လုပ်မယ်။ ကျောက်တန်ဖိုးက အဲဒီတော့မှ မြင်လာတယ် မဟုတ် လား။ ကျွန်တော်တို့ကို ဘုရားသခင်က အဲဒီလိုဘဲ ခုတ်၊ ဖြတ်၊ သွေးတဲ့ အချိန်မှာတော့ ပင်ပန်းမှာပဲ။ နာကျင်မှာပဲ။ သို့သော် တနေမှာတော့ သေချာပေါက် လှပတဲ့ လက်ဝတ် ရတာ လိုမျိုး ရွှေနဲ့ ကွပ်မှာပါ။ အောင်မြင်မှုနဲ့ ကွပ်မှာပါ။ ကျောက်ရိုင်းတုံး ဘဝမှာ တော့ ရွှေကွပ်ခံ ရဖို့ တောင်းတာ သဘာဝ မကျဘူးလေလို့ ပြန်ဖြေသတဲ့။ တကယ်လည်း ကျွန်တော်တို့က အိုးမြေပါ။ ဘုရားသခင်က အိုးထိန်း စင်စစ် ဖြစ်တော် မူပါ တယ်။ ဘုရားသခင် ပုံသွင်းစဉ် ကာလာမှာ နာကျင်ခံစားရပါတယ်။ ဖြတ်တောက်ခံ ရတဲ့ အိမ်မက်တွေ၊ ပကာသနတွေ၊ သံယောဇဉ်တွေ အတွက် ဘုရားသခင်ကို အပြစ် တင်လို့ရပါ့မလား။ ဘာတွေက ပိုနေတယ်။ ဘာတွေက လိုနေတယ် ဆိုတာကို ဘုရား သခင်က သိတာပေါ့။ အလိုတော်ကို ဝန်ခံပြီး ကိုယ်တော်ပြုပြင် သမျှလက်ခံ

ပြီးတော့ (ဆာလံ ၅၆:၁၁) မှာ **ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာ မရှိတဲ့ လူသည် ဝိဋ္ဌိ အဘယ်သို့ ပြုနိုင်သနည်း။** ဆိုတဲ့ အချက်လေးတွေကို သတိရ လျက် ဘုရားသခင်ကို စိန်ခေါ်လိုက်တယ်။ သမီးရဲ့ ညီမလေး မွဲတစ်ပေါက်မှ မစွန်း ထင်ဘဲ အကောင်းဆုံးနေထိုင်ခွင့်ကို ရရင် သူ့အိမ်ရှင်တွေ ပြန်လာတာနဲ့ သခင် စကား စာစောင်မှာ သက်သေခံပါမယ်လို့ ကတိပေးလိုက်ပြီး ခက်ကြာတော့ ညီမလေး ဆီကို ဖုန်းခေါ် ကြည့်လိုက်တော့ နင်ဘာမှ စိတ်မပူပါနဲ့။ ညက အဘိုးနဲ့ အဘွား လာအိပ် ပေးကြတယ်တဲ့။ အဲဒီတော့မှဘဲ သမီး စိတ်သက်သာခြင်းကို ရရှိခဲ့တယ်။ ဘုရား သခင်ကို ယုံကြည်အားကိုးခြင်းဖြင့် စိတ်ရဲ့ ငြိမ်သက်ခြင်းကို ပြန်လည်ရရှိလာတယ်။ သမီးလိုဘဲ စိုးရိမ်သောကတွေ၊ စိတ်ဖိစီးမှုတွေ များပြားစွာကြုံတွေ့ နေရခဲ့လျှင် ဘုရား သခင်ကို ယုံကြည် အားကိုးလျက် စိတ်ရဲ့ ငြိမ်သက်ခြင်းကို ရရှိပြီး အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်တယ် ဆိုတာကို သက်သေခံ ဝေမျှရင်း...။ **Moon (တ.ခ)**

ကိုယ်တော်သာပါမယ်ဆိုရင်

ဟာလေလူဟာ ဘုရားရှင်၏ နာမတော် ဘုန်းကြီးပါပေ။ ကျေးဇူးတော် အပေါင်းကို ချီးမွမ်းပါ၏။ ကျေးဇူးတော်ကို မချီးမွမ်းဘဲ အဘယ်သို့ နေနိုင်မည်နည်း။ ယနေ့ အချိန် ထိ ကျေးဇူးတော် သက်သက်ကြောင့်သာ ဆက်လက်ရှင်သန်ရ၏။ ကျေးဇူးတော်သည် မြင်မြတ်၏။ ကိုယ်တော်၏ မေတ္တာ အံ့ဩဖွယ်ရာ ကျေးဇူးတော်အပေါင်းကို ချီးမွမ်း ထိုက်၏။ ကိုယ်တော်သည် အကျွန်ုပ်၏ သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ် လျှောက်ဆိုပြီး ကျေးဇူးတော်မှ တပါး အခြားသော မင်္ဂလာသည် အကျွန်ုပ် ဌ် မရှိပါ (ဆာလံ ၁၆: ၂) City Hall နားက တောင်ကုန်းလေးပေါ်မှာ မိတ်သဟာရ ဖွဲ့သော အချိန်၌ မိတ်ဆွေ တစ်ဦး ၏ သက်သေခံချက်ကို ဝေမျှပါရစေ ။ မိတ်ဆွေရဲ့ သက်သေ ခံချက်ကတော့ " ကျွန်တော် ဟာ ကျွန်တော့် မိသားစုရဲ့ သော့တစ်ချောင်းပါ " တဲ့

"သော့တစ်ချောင်း" အရာခပ်သိမ်းရှင် ၊ အလုံးစုံ အရှင်ကိုယ်တော်၏ ဘုန်းတော် ထင်ရှားပါပေ။ ကျွန်တော်ရဲ့ ဘဝက ငယ်ရွယ်မှ ကစပြီး ပြောရရင် ကျွန်တော်ဟာ မယုံကြည်သော မိသားစု ဝင်ပါ။ ဆွေမျိုး သားချင်း အားလုံး (-)ဘာသာဝင်ပါ ။ ကျွန်တော်ဟာ နာမည်ခံ (-)ဘာသာဝင် တစ်ယောက် မဟုတ်ဘဲ တကယ် လေးလေး နက်နက် ကိုးကွယ်ခဲ့သူပါ။ (-)က လို့လို့ အခြားဘုရားကို လက်မခံနိုင်လောက်အောင် စိတ်ဓာတ် ခိုင်မာတဲ့ သူပါ။ စင်ကာပူ ရောက်လာတော့ ကျွန်တော်နည်းသားနှင့် စိတ် ဝိညာဉ်ကို ကိုယ်တော်နှင့် တွေ့လေတော့ ကျသောမျက်ရည် ထိန်းမရ လောက်အောင် ပင်။ သခင်ယေရှုကို ကယ်တင်ရှင် အဖြစ် လက်ခံပြီး ကျန်ရှိသော နေ့ရက်အချိန် ရှိသူမျှကို ကိုယ်တော် အသုံးခံ ဖြစ်ဖို့အတွက် ကျွန်တော် အဆင်သင့်ပါ။ ဒါပေမဲ့ ကျွန်တော့် မိသားစု အတွက် စိုးရိမ်ပါတယ်။ ကျွန်တော် မြန်မာပြည်ကို အလည် ပြန် တုန်းက ကျွန်တော် မိသားစုတို့ အလွန် အံ့ဩ ကြပါတယ်။ ဘုန်းကြီးက ကျွန်တော့်ကို သင် တစ်ခုခုကို ပြစ်မှားနေပြီ တဲ့။ ကျွန်တော်မျိုး ဘာမှ မတုန်ပြန်ခဲ့ပါ။ မယုံကြည် သေးသော ကျွန်တော့် မိသားစု အတွက် သော့တစ်ချောင်းနှင့် သူတို့ရဲ့ နှလုံးသားကို ယခုပင် ဖွင့်လိုက်ချင်ပါ၏ " တဲ့။

သူရဲ့ သက်သေခံချက် ကလေးဟာ သမီးရဲ့ အတိတ်ဟောင်းကို သတိရစေ ပါတယ်။ တကယ်တော့ အမေဟာ ယုံကြည်သူ ဖြစ်ပေမဲ့ အဖေဟာ ယုံကြည်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားကျောင်း သွားဖို့ကိုတော့ မကန့်ကွက်ခဲ့ပါဘူး။ ယခု အချိန်မှာ သမီး အဖေသာ အသက်ရှင် နေမယ်ဆိုရင် သမီးလည်း ခရစ်တော်ရဲ့ သော့ နှင့် သမီး ဖေဖေ နှလုံးသား တံခါးကို ဖွင့် လိုက်ချင်ပါဘိ။ ကိုယ်တော်သာ ပါမယ် ဆိုရင် သမီး သော့ ကလေးကို အသုံးပြုချင်ပါတယ်။ ဖေဖေ အတွက် သမီး ဝမ်းနည်းပါတယ်။ ဆော့ရီး ဖေဖေ Sunday School တက်ဖို့ မကန့်ကွက်ခဲ့တဲ့ အတွက် အဖေကို ကျေးဇူး တင်လို့ မဆုံးပါ ဖေဖေ။ ယခုအချိန်မှာ ကိုယ်တော်နှင့်သာ ဆက်ပြီး သော့ကလေးကို အသုံးပြုချင်ပါတယ်။ ကိုယ်တော်သာ ပါမယ်ဆိုရင်အယောက်ဆီတိုင်း ဘုရားရှင် ကောင်းကြီးပေးပါစေ ။ အမင်။ သံမြတ်မွန် (ဖလမ်း)

ကျေးဇူးတော် ကျေးဇူးတော် (ဘောက်စင်၊ နမ့်ဖတ်ကာ)

ဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ သခင်စကား ထုတ်ပေးသူနှင့် သခင် စကားစာစောင် ဖတ်ဖို့ ပေးခဲ့တဲ့ သူငယ်ချင်း မအိုင်နှင့် ဒီစာရေးတဲ့ နိုင်ဖို့ လိပ်စာ စုံစမ်းပေးတဲ့ ဆရာမကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်မ ခံစား ရတဲ့ ဘုရားသခင် ကောင်းကြီးကို သက်သေခံချင်ပါတယ်။ ကျွန်မ ခံစား ရတဲ့ ကောင်းကြီး သက်သေကို အသေးစိတ် မရေးနိုင်လို့ အတိုချုံးဖြင့်သာ ရေးပါမည်။ ကျွန်မ စင်ကာပူ နိုင်ငံကို (၉.၆.၂၀၁၀) မှာ ပထမဆုံးရောက်လာခဲ့ပါတယ်။ ဘုရားသခင်၏ ကျေးဇူး

သက်သေခံချက်

ရှေ့ဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ အခုလို ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ရေးချနိုင်တဲ့ အတွက် သခင်စကား စာစောင်ကို ထုတ်ပေးပေးတဲ့ အယ်ဒီတာနဲ့ အတူ လုပ်ဖော်ဆောင်ဖက်များအားလုံးကို အထူးဘဲ ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်။ အခုဒီစာစောင် က နေပြီး သက်သေခံ ဝေမျှတဲ့ ဘုရား သခင်ကို ကတိပေးခဲ့တာ ပြီးခဲ့တဲ့ နှစ်ထဲကပေါ့။ အကြောင်း အမျိုးမျိုးကြောင့် အချိန် မပေးနိုင်သေးတာရယ်။ တကယ်တမ်း ရေးဖို့ စာအုပ်၊ ဖောင်တိန် ရှေ့ချလိုက်တာနဲ့ အရမ်း အိပ်ပျော်ချင်စိတ်တွေ ပေါ်ပေါက်လာပြန်တယ်။ ပြီးတော့ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာတွေ အများကြီး ရှိနေတာကို ဘာရေးရမှန်းမသိ ဖြစ်နေတာကြောင့် အခုမှ ရေးဖြစ်ခဲ့တာပေါ့။ သမီးနဲ့ အတူ ညီမလေး ဒီကို ၂၀၁၀ ဇန်နဝါရီလကုန် ခါနီးလောက်မှာ ရောက်လာကြတယ်။ အခက်အခဲတွေ၊ စိတ်ဆင်းရဲမှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ ရပေမဲ့ ဘုရားသခင် အတူပါရှိခြင်းအားဖြင့် ယနေ့ထိတိုင် အန္တရာယ် ကင်းရှင်းစွာ နေထိုင်ခွင့်ကို ရရှိခဲ့တဲ့ အကြောင်းအရာလေး တစ်ခုနဲ့ သက်သေခံချင် ပါတယ်။ တစ်နေ့မှာ ညီမလေးဆီက ဖုန်းလာပါတယ်။ သူက ဘာပြောလဲဆိုတော့ နန်း ဒီနေ့ လဲ ညီမလေးရဲ့ အိမ်ရှင်တွေ တခြားနိုင်ငံကို သွားကြတယ်တဲ့ အိမ်မှာ ညီမလေးနဲ့ သူ့သား အကြီးကို ထားခဲ့တယ်တဲ့။ သမီး အရမ်းစိတ်ပူသွားပြီး သားသမီးချင်း ကိုယ်ချင်း မစာနာ အခုလိုထားခဲ့ ရသလားဆိုပြီး အပြစ်တွေ တင်မိတာပေါ့။ ညီမလေး ကတော့ ကလေးအတွေး လိုလို နဲ့ရယ်မှ ဘာမှစိတ်မပူပါနဲ့။ ဒီလူကြီးက ရိုးရိုး အေးအေးကြီးတဲ့ အခုအချိန်ထိတောင် ရည်းစားတစ်ပါး မထားဖူးသေးဘူးတဲ့။ ညီမလေး မွဲတစ်ပေါက်သာ စွန်းထင်သွားရင်တော့ဆိုတဲ့ ပေါက်ကရအတွေး တွေကို တွေးမိ လိုက်တိုင်း ရင်ထဲမှာ အရမ်းမွန်းကြပ် လာတယ်။ ဒီကြားထဲ သမီးရဲ့ အိမ်ရှင်တွေ ကလဲ ဂရီ ဂရောင် လုပ်ပြန်ရော။ အလုပ်ပင်ပန်းတာကို သည်းခံနိုင်ပေမဲ့ စိတ်ပင်ပန်းတဲ့ ဒဏ်ကို ဘယ်လိုမှ မခံစားနိုင်ဘူးလေ ။ အိမ်ရှင်တွေ အိမ်မှာ မရှိတုန်း ဒေအက်ဆင်းပြီး အန်တီ ဆီကို ဖုန်းဆင်းခေါ်တာပေါ့။ အန်တီကလည်း ငါတို့တွေ ဆုတောင်းပေးရုံ ကလွဲပြီး ဘာတတ်နိုင်မှာလဲပေါ့ ။ ငါနှင့် ညီမလေးဆီ ဖုန်းခေါ်ပြီး မှာကြားပေးပါမယ် ပေါ့ ။ သမီး စိတ်သောက ရောက်နေတာကို ဆရာမက သိတော့ နင်ဘာဖြစ်နေတာ လဲတဲ့ အကျိုးအကြောင်းကို ပြောပြလိုက်တော့ အရမ်းလည်း စိတ်မပူပါနဲ့။ ဒီနိုင်ငံက ဥပဒေက တင်းကျပ်တာဘဲ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး ဆိုပြီး သမီး စိတ်သက်သာ အောင် သူက ပြောတာပေါ့။ နက်ဖြန် နှင့် ညီမဆီ ခေါ်ပြီး အကျိုးအကြောင်း လှမ်းမေး ကြည့်ပါတဲ့ ။ အိပ်ယာ နိုးတာနဲ့ မဟုတ်တန်ရာ အတွေးတွေ ခေါင်းထဲ ရောက်လာပြီး အလုပ် လုပ်ရင်း ခံယေလရဲ့ အသက်တာကို သတိရပြီး ခွန်အားပြန်ယူလိုက်တယ်။

တော်ကြောင့် ရောက်ရောက်ချင်း အလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရောက်ခါစက အင်္ဂလိပ်နှင့် တရုတ်စကားတွေကို မသိနားမလည် ဖြစ်ခဲ့တဲ့ အချိန်ပါ။ ဒါပေမဲ့ ဘုရား သခင်ကို ယုံကြည်အားကိုးရင်းနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက်ပြီး ကြိုးစားနေတုန်းပါ။ ရောက်ခါစ ဘာသာစကား အဆင်မပြေတော့ အိမ်ပြောင်းခဲ့ရပါတယ်။ ဒုတိယအိမ်ကို ပြန်ဆက်နေခဲ့ရပါတယ်။ ဒုတိယအိမ်မှာနေတုန်း အရမ်းပင်ပန်းပါတယ်။ အိမ် ၂ အိမ်နှင့် မိသားစု (၁၁) ယောက်ကို ကျွန်မ အလုပ်လုပ်ပေးရပါတယ်။ ထို့အပြင် ဆုတောင်းခြင်း ကျမ်းစာဖတ်ခြင်းနှင့် ဖုန်းသုံးခွင့်ကို လုံးဝမရပါ။ အိပ် မဝ၊ စား မဝနှင့် ကျွန်မ ပိန်သထက် ပိန်ချိုး လာပါတယ်။ ကျွန်မ အရမ်းပင်ပန်းပြီး သည်းမခံနိုင်လို့ တနေ့မှာ ကိုယ့်ရဲ့ အိမ်ရှင် သူဌေးမကို အိမ်ပြောင်းဖို့ ခွင့်တောင်းလိုက်ပါတယ်။ အကြိမ်ကြိမ် အခါခါ ပြောလည်းမရပါ။ အေးဂျင့်ကို ဖုန်းခေါ်လည်း (၈)လနောက်ပိုင်းမှ ပြောင်းလို့ ရပါတယ်ဆိုပြီး ပြောပါတယ်။ ကျွန်မ အမြဲ မျက်ရည်နဲ့ နေရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ နှလုံးသားထဲကနေ ဘုရားသခင်ထံ အမြဲဆုတောင်းပါတယ်။ ကိုယ်တောင်းတဲ့ အတိုင်း ဘုရားသခင် ကျွန်မကို ဉာဏ်ပညာတွေ ပေးခဲ့ပါတယ်။ တနေ့ ကျွန်မ စိတ်ထဲမှာ ထွက်ပြေး သွားဖို့ စိတ်တွေ ဝင်လာတယ်။ ဘုရားသခင် လမ်းပြတဲ့ အတွက် ကျွန်မ ထွက်ပြေးချင်တဲ့ စိတ်တွေ ဝင်လာတဲ့ နေ့မှာ အိမ်ရှင်တွေ အားလုံး အပြင်သွားကြ တယ်။ အဖွားနဲ့ ကျွန်မ နှစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ပါတယ်။ အဖွားက နေ့လည် စာ ချက်ဖို့ မီးဖိုချောင်း တံခါးတွေဝှက်ပြီး အထဲမှာ ချက်ပြုတ်နေတဲ့ အချိန်မှာ ကျွန်မက \$50 ဘဲ ကိုယ့် အိမ်ခန်းထဲက ကောက်ယူပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ထွက်ပြေး သွားတဲ့ အခါမှာလဲ ဘယ်သွားရမယ်၊ ဘာလုပ်ရမယ်လို့ ပူပန်တဲ့ စိတ် ဝမ်းသာ မရှိခဲ့ပါဘူး။ ၃၁.၁၀.၂၀၁၀ (တနင်္ဂနွေနေ့)ထွက်ပြေးပြီး လမ်းမှာ Taxi တားစီးပြီး Agent ရုံးကို ရောက်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ ဆိုတော့ ရုံးပိတ်နေပါတယ်။ ၃၁.၁၀.၂၀၁၀ ညဘက် ၁၀နာရီမှာ ရဲစခန်း ရောက်ခဲ့ပါတယ်။ ရဲစခန်းမှာ ၃ရက်နဲ့ ၂ ည နေခဲ့ရပါ တယ်။ ဘာကြောင့် နေခဲ့ရသလဲဆိုတော့ အိမ်ရှင်က ကျွန်မကို မြန်ခေါ်တယ်။ ကျွန်မ လုံးဝ လက်မခံပေးလို့ ။ အိမ်ရှင်က ကိုယ့်ကို စင်္ကာပူမှာ အလုပ် ဆက်လုပ်ခွင့် မပေးပါ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းရင်းနဲ့ ဒီလို ရဲစခန်းမှာ နေခဲ့ရပါတယ်။ ဒီလို ပြဿနာ တွေကို ဖြေရှင်းဖို့ ကျွန်မမှာ ဘာသာစကားတွေ မသိနားမလည်ဖြင့် နေတဲ့အချိန်ပါ။ ဒါပေမဲ့ ကြောက်စိတ် လုံးဝ မရှိခဲ့ပါ။ ဘုရားသခင်ထံဘဲ အမြဲဆုတောင်းပါတယ်။ ကိုယ်တောင်းတဲ့ အတိုင်း ဘုရားသခင်ဟာ ကျွန်မရဲ့ အပေါ်မှာ ထာဝရ ကူညီစောင့်မ ပညာ အသိတွေကိုပေးပြီး လမ်းပြခေါ်ဆောင်နေတဲ့ ကျွန်ုပ်တို့၏ ထာဝရဘုရား၏ ကောင်းကြီး မင်္ဂလာကို လက်ခံရရှိကြောင်းကို ဤသို့ သက်သေခံပါသည်။ ထို့ကြောင့် စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသော ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကို လည်း ဘယ်နေရာ၊ ဘယ်အချိန်မဆို ကျွန်ုပ်တို့ ထာဝရဘုရားကို မမေ့ဖို့နှင့် အမြဲ ဆုတောင်း ဆက်ကပ်တတ်ဖို့ ကျွန်မ သက်သေခံချက်နဲ့ ခွန်အားပေးချင်ပါတယ်။ ဖတ်ရှု ခွန်အားယူတဲ့ ညီအစ်ကို မောင်နှမ သူငယ်ချင်းတို့အပေါ် ဘုရားသခင် ကောင်း ကြီး ပေးပါစေ။ လူတွေ(သို့) အစိုးရက ကျွန်မကို ခွင့်မပြုပေမဲ့ ဘုရားသခင် ခွင့်ပြုနေတဲ့ အတွက် ယနေ့အထိ စင်္ကာပူနိုင်ငံမှာ နေထိုင် လုပ်ကိုင်ခွင့် ရတဲ့အတွက် ဘုရား သခင်၏ ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ် ။ ရှင်ယောဟန် ၁၄ : ၆ - ၇ ၊ ၁ ယော ၄ : ၁၆ ။ မနက်ဖြန်ကျရင် ၊ ဘာလုပ်မလဲ ။ ကိုယ့်စိတ်ကုန်း ။ အစီအစဉ်ဆွဲ အဲဒီမနက်ဖြန်၊ တကယ်ရောက်ဖို့ မသေချာဘူးကွယ် ။

ရှင်ယောကုပ် ၄ : ၁၃ - ၁၄ ။ ကျွန်ုပ်တို့၏ ဘဝဟာ ဒီသီချင်းလေးနှင့် ကျမ်းပိုဒ်လိုပါဘဲ။ ကျွန်ုပ်တို့သည် ထာဝရဘုရားသခင်ကို ယုံကြည်စိတ်ချ ကိုးစားမျှော်ကြည့်ရင်း အစဉ် အမြဲ ဆုတောင်းဆက်ကပ်ပြီး အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့အတွက် ထာဝရ အသက်ကို ရစေခြင်းငှာ ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လိမ့်မည်ဟု ကျွန်မ၏ ဤစာကို ဖတ်ရှုခွန်အားပေးကြသော ညီအစ်ကို မောင်နှမ နှင့် သူငယ်ချင်း အားလုံးကို ခွန်အား ပေးလိုက်ပါတယ်။ အားလုံးအပေါ် ဘုရားသခင် ကောင်းကြီး ပေးပါစေလို့ ဆုမွန် တောင်းလိုက်ပါတယ် .. အာမင် ..

ရွာသို့ပေးစာ ကိုတွတ်ပေါက်စ သို့ -ဘုရားသခင် ထာဝရဘုရား၏ ဘုန်းတော် နာမတော် ကမ္ဘာ အဆက်ဆက် တည်ရှိ ပါစေသော်...။ ဘုရားသခင် ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာများ ဒီစာများ နှင့် အတူ အဖေ ၊ အမေ ၊ မမလေး နှင့် မိသားစု ရွာသူ/သား အားလုံးအပေါ် သက်ရောက် ပါစေ သော် အာမင်...ဖေ၊ မေ နှင့် မမလေး သား သတိရစွာဖြင့် စာရေးလိုက်ပါသည်။ အားလုံး ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း များနှင့် အေးချမ်းနေမယ်ဆိုတာ သားယုံကြည်ပါတယ်။

ကျန်းမာရေး ဂရုစိုက်ပါလို့ မရေးပြတော့ပါဘူးနော်။ ကျန်းမာရေး၏ အရှင် သခင် ယေရှုက အခုမိသားစုထဲမှာ ကျန်းမာရေးဖြစ်ကြောင်း အဖေ၊ အမေ နှင့် မမ လေး တို့လည်းသိကြပြီဆိုတော့ ဘာမှ မပူတော့ပါဘူး။ အရာအားလုံး ဘုရားသခင် လက်တော်ထဲမှာ ရှိပါတယ်။ ဘုရားသခင်က ငြိမ်သက်ခြင်းနဲ့ သက်သာခြင်းအပြင် ခုဆို မိသားစုဝင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်လို့ ဝမ်းသာမဆုံးပါ။ အကျိုးမဲ့တဲ့ စကားကို လည်း ရှောင်ကျဉ်ပါ။ ဒုစရိုက်ကို စွန့်ပြီး သူစရိုက်နဲ့ အသက်ရှင်ပါ။ ဘုရားသခင်က ကျမ်းစာ တော်မြတ် နှုတ်ကပတ်တော်မှာ ပြောထားပါတယ်။ ဘုရားစကားဟာ တည်ပါ တယ်။ ဘုရားတစ်ပါးတည်း ဖြောင့်မတ်တယ်၊ သစ္စာရှိတယ်၊ သန့်ရှင်းပါတယ်။ ထို ဘုရား သခင်က ဘာပြောထားသလဲဆိုရင် ရှင်ယောဟန် ၃ : ၁၆ ထဲမှာ ပါပါတယ် မမလေး ရော ဖေဖေရော မေမေကို ဖတ်ပြပေးပါ။ ထိုစကားတော်က ဘာလဲဆိုတော့ " ဘုရား သခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် ။

ဘုရားသခင်နှင့် သားတို့ ပြန်လည်ပြီး မိသားစုဝင်ဖြစ်ဖို့ ဘုရားသခင်က သားတို့ကို ပြန်လက်ခံဖို့ သားတို့ဘက်က ကောင်းမှုကုသိုလ်၊ ဘာသာတရား ကိုယ် ကျင့်တရားနဲ့ အတွေးအခေါ် အမျိုးမျိုးသုံးပြီး ကြိုးစားလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ရောမဩဝါဒအ အခန်းကြီး၃ အခန်းငယ် ၂၃ ကို ပြန်ဖတ်ပါ (ရော ၃ : ၂၃) အကြောင်းမူကား လူအပေါင်းတို့ သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေ ပျက်ကြပြီ" တဲ့ ဒါကြောင့်မို့ ဘုရားသခင်က သူ့ရဲ့ ချစ်တော်မူသော တစ်ပါး တည်းသော သားတော် ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်ပေါ်မှာ လူသား အားလုံး ရဲ့ အဖြစ်၊ သားတို့ မိသားစုရဲ့ အဖြစ်၊ သားရဲ့ အပြစ်အတွက် အသွေးသွန်းပြီး အပြစ် ကြောင့် ကျမဲ့ ထာဝရ ငရဲထဲက ကယ်နှုတ်ပေးရတာလေ။ ပြီးတော့ သားတို့ရဲ့ ကြိုးစား မှုနဲ့ လုပ်ဆောင် လျှာဒါန်းမှုတွေဟာလည်း ဘုရားသခင်ရဲ့ ရှေ့တော်မှာ ညစ်ပေသော အပတ်၊ လက်နီးစုတ်နဲ့ အတူတူပါပဲတဲ့။ တမလွန် အတွက် ကိုယ်လုပ်ဆောင်တဲ့ ကောင်းမှု ကုသိုလ် အကျင့် သီလ ကြိုးစားမှုတွေက ဘာတစ်ခုမှ မကယ်နိုင်ဘူးနော်။ ထို ဘုရားသခင် ယေရှုခရစ်တော်ရဲ့ သွန်းခဲ့တဲ့ လက်ဝါးကပ်တိုင် တရားကို ယုံကြည်ခြင်း ကဘဲ ကယ်လိမ့်မယ်။ ဒါကြောင့် ဒီနေ့ ဘုရားသခင်က သားအားဖြင့် မိသားစုကို ကယ်တင်ခြင်းပေးခဲ့တာ။ သားက လိမ္မာလို့ တော်လို့ တတ်လို့ မဟုတ်ပါ ဘူး။ ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရရှိခဲ့ခြင်းပါ။ ကိုယ့် ကောင်းမှု ကုသိုလ်ကြောင့် မဟုတ်သလို ဘုရားသခင် သနားခြင်း၊ ချစ်ခြင်း၊ ဂရုဏာ သက်သက်ကြောင့် ဆိုတဲ့ ကျေးဇူးပြုခြင်း ဖြစ်ပါတယ်။ အဲဒီ ကျေးဇူးပြုခြင်းကို ယုံကြည်ခြင်း အားဖြင့် သားတို့ မိသားစု ဘုရားသခင်၏ ကယ်တင်ခြင်း ရရှိခြင်းပါ။ နောင်ရေး အတွက် ရတက်မအေး မဖြစ်ပါနဲ့တော့။ အဖေက ဦးကျော်အေး ဆိုတဲ့ အတိုင်း ဘုရားသခင်က အေးအေး ချမ်းချမ်း ထာဝရအသက်ကို ပေးပြီး နေစေချင်လို့ ဦးကျော်အေးလို့ နာမည်ပေးခဲ့တာနော်။ လူပျားစပ်ကလို့ ပြောလို့ ရပေမဲ့ စကားက ဘုရားစကား ဖြစ်သောကြောင့် ဘုရားရှင်ရဲ့ နှုတ်တော်ထွက် စကားဟာ တည်မြဲတယ် လေ။ ဒါကြောင့် အဖေကို ရွာထဲမှာနေလည်း ဦးကျော်အေး၊ မြို့ထဲမှာ နေလည်း ဦးကျော်အေး။ နိုင်ငံခြားမှာနေလည်း ဦးကျော်အေး ဆိုပြီး ထည့်နေတာပေါ့။ ဒီနာမည် ကို ပေးတဲ့ ဘုရားသခင်က တည်ခြင်းနဲ့ အတူ မြဲမြံခြင်းပါ ရှိတယ်လေ။ နိစ္စထာဝရ ဘုရားလို့ နာမတော် အမည် ရှိပါတယ်။ အမေ့နာမည်က ဒေါ်အုန်းသွင် ဆိုတဲ့ အတိုင်း ခုချိန်မှာ သခင်ယေရှု ခရစ်တော်ရဲ့ အသက်စမ်းရေတွင်းဟာ အမေ့ ဆီကနေ တသွင်သွင် စီးဆင်းနေပြီ ဖြစ်တယ်ဆိုတာ သားဖုန်းဆက်တိုင်း ကြားရလို့ ဝမ်းသာ လွန်း လို့ မျက်ရည်များတောင် လည်ရတယ်။ အခု ဒီစာ ရေးရင်းနဲ့ တင် အမေ့ အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းတွေကို ဝမ်းမြောက်မှုနဲ့ မျက်ရည်ကျ မိပြန်တယ်။ နောင် တစ်ချိန်မှာ သားတို့ မျက်ရည်တွေကို ဘုရားသခင် ခရစ်တော် ကိုယ်တိုင် သုတ်ပေး တော်မူမယ်တဲ့။ ခုသားတို့ ကျတဲ့ မျက်ရည်တွေဟာ အကြောင်းအမျိုးမျိုးတွေကြောင့် နာမည် တပ်ရသော်လည်း အဆုံးမှာ ငါ၏ နာမတော်ကြောင့် စိတ်မပျက် ဝမ်းမနည်း သော သူသည် မင်္ဂလာရှိ၏လို့ ကျမ်းစာတော်မြတ်ထဲမှာ ခွန်အားပေးထားတယ်လေ။ ဘုရား သခင်ကို နေ့တိုင်း ကောင်းကြီးပေးနော်။ သား ရေးပေးထားခဲ့တဲ့ သခင်ယေရှု သင်ပေးတဲ့ ဆုတောင်းပဋ္ဌနာကို အချိန်တိုင်း ရွတ်နေပါ။ အချိန်တိုင်း အမေ့ဆီကနေ သခင်ယေရှုရဲ့ မေတ္တာထာဝရ အသက်စမ်းရေတွေက တသွင်သွင်ဘဲ။ အမျိုးထဲမှာရော ရွာထဲမှာပါ။ တစ်နေ့ ပြည်လျှံလာပြီး ကောင်းချီးမင်္ဂလာတွေ ခံစားရမှာပါ။ အမေ့ ကို ဘုရားသခင် ကောင်းကြီးပေးပါစေ အာမင်....

မလေးရဲ့ နာမည်ကလည်း မခိုင်ဆိုတဲ့ အတိုင်း သခင်ယေရှု ခရစ်တော်ကို မိမိရဲ့ ကယ်တင်ပိုင်ရှင် အသက်သခင် ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့ အတွက် ဘုရားသခင် ဒီနာမည်ကို ပေးခဲ့တာပါ။ အရင်က မမလေးဟာ ဘယ်လိုပဲ စနေသမီး ဖြစ်လို့ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပါစေ။ စိတ်ကြီးလို့ နေပါစေ ဒီ ခုစရိုက်ကို ခိုင်မာစေတဲ့ ဇာတိလူရဲ့ စိတ်ကို ဒီနေ့ သခင်ယေရှု သွန်းခဲ့တဲ့ လက်ဝါးကပ်တိုင်ပေါ်က အသွေးတော်က မလေးရဲ့ ဇာတိလူ စိတ်တိုခြင်းရဲ့ ဒုစရိုက်ကို ရိုက်ချိုးပြီး သုစရိုက် ဝိညာဉ်လူရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဘုရားသခင်ပြောင်းလဲ ပေးသွားပြီလေ။

သင်၏အပြစ်သည် ကမ္ဘာလောက့်သို့ နိသော်လည်း မိုးပွင့်ကဲ့သို့ ဖြူစင်စေမယ်ဆိုတဲ့ ကတိတော် စကားက မလေးရဲ့ အသက်တာမှာ ပြည့်စုံသလို တရွာလုံးလည်း မလေး အားဖြင့် ဘုရားရဲ့ ကယ်တင်ခြင်း ကောင်းချီးမင်္ဂလာ ခံစားရအုံးမယ် ဆိုတာ မောင်လေး ယုံကြည်နေပါတယ်။ ဒီစကားပူမှာ ရှိနေကြတဲ့ ခရစ်တော် ဘုရားသခင်ရဲ့ မိသားစုဝင်တွေကလည်း မောင်လေးတို့ တရွာလုံးအတွက် ဆုတောင်း ပေးနေကြပါတယ်။ ဒီအတွက်လည်း ပြန်ပြီး မလေးတို့ကို ဆုတောင်းချက် တင်ပါတယ်။ စကားပူမှာ ရှိတဲ့ ဘုရားသခင်ရဲ့ သားသမီးတိုင်း ဝိညာဉ်တော် ခွန်အားနဲ့ ပြည့်ပြီး ဘုရားသခင်ရဲ့ အလိုတော် အတိုင်း ဝန်ခံခြင်းအသက်တာနဲ့ ကောင်းချီးမင်္ဂလာများ ဆထက်ထမ်းပိုး တိုးပြီး ပေးကမ်းနိုင်အောင် ဆုတောင်းပေးပါ။

မလေးရဲ့ နာမည် မခိုင်ဆိုတဲ့ အတိုင်း ယုံကြည်ခြင်းကို ခိုင်ခိုင်မာမာ ဖြစ်စေမဲ့ သခင်ယေရှုရဲ့ တည်မြဲကျောက်ပေါ်မှာ စိုက်ထူထားပါ။ ထိုသခင်ယေရှု ခရစ်တော် ဘုရားကိုဘဲ မလေးရဲ့ ယုံကြည်ခြင်းကို သာ၍ ခိုင်မာမြဲမြံ ပါစေလိုမိမယ်။ ဆိုတဲ့ မလေးတို့လည်း တရားဟောချက် CD တွေ ဖွင့်ရဲ ကြပြီလား။ အစောပိုင်းကလို မကြောက်တော့ သလို မစိုးရိမ်တော့ဘူးဆိုတာ မောင်လေးယုံကြည်နေတယ်။

မောင်လေးလည်း ခရစ်တော်ကို သိစက ကျမ်းစာဖတ်ရတာ ခိုးကြောင် ခိုးပုတ် ဘုရားသီချင်း တရားဟောချက်တွေကို နားထောင်ရတာ ခိုးကြောင်ခိုးပုတ်နဲ့ ရှက် သလိုလို အထင်သေးခံရမှာ စိုးသလိုရှိခဲ့တာပဲ။ ဒါပေမဲ့ ဆုတော့ ဒါတွေအားလုံးဟာ ဆန့်ကျင်ဘက်တွေ ဖြစ်သွားပါပြီ။ ဘုရားသခင်နဲ့ နေ့တိုင်းစကားပြောပါ။ ဘုရားသခင် အသက်ရှင်တော်မူသောကြောင့် ယနေ့ မနေ့ နောင်ကာလ မပြောင်းလဲသောဘုရား ဖြစ်သောကြောင့် မောင်လေးတို့နဲ့ အတူ ရှိတော်မူသော ဇောနွေလ ဘုရား ဖြစ်သော ကြောင့် သူနဲ့ပဲ ဘယ်အကြောင်းဖြစ်ဖြစ် တိုင်ပင်လိုရတယ် ဆွေးနွေးလို့ ရတယ်။ ချဲ့ လို့လည်း ရတယ်။ ဘုရားသခင်ရဲ့ နာမည်တော်က အံ့ဩဖွယ် တိုင်ပင်ဘက် တန်ခိုး ကြီးသော ဘုရား၊ ထာဝရအဘ ငြိမ်သက်ခြင်း အရှင်တို့ မလေး ပြောချင်တာ။ အကုန်လုံး ပြောလို့ ရတယ်နော်။ မလေး ခုကြောက်နေတာတွေ ရှက်နေတာ စိုးရိမ်နေတာတွေဟာ သခင်ယေရှုက ကားတိုင်ပေါ်ကနေ ဆန့်ကျင်ဘက်တွေ အဖြစ် ဖလှယ် ပေးပြီးသွားပြီးပြီ ဆိုတာကို ရှင်းအောင် ဝန်ခံလေးနဲ့ ဆွဲပြီး ရှင်းပြမယ်နော်။ အမေ့ကိုလည်း သေချာရှင်းပြ။ အမေက စာ မဖတ်တတ်တော့ သူက နှလုံးသားနဲ့ ဖတ်မှာ ဒါကြောင့် မလေးက သေသေချာချာ ဒီစာကို ဆုတောင်းပြီး ဖတ်ပြီးတော့ ထပ်ရှင်းပြနော်။

အများကြီး ရှိသေးတယ်နော် ဒီလ အတွက် မိသားစုထံကို ဘုရားသခင် နဲ့ မောင်လေးတို့ သင့်မြတ်ခြင်းရပြီး မိသားစုဝင်ဖြစ်ရတယ် ဆိုတာ ခွန်အားပေးစာ ရေးရင်း ဒီတင်လဲ စာရပ်အုံးမယ်။ ဘုရားရှင် နာမ ဘုန်းကြီးပါစေ...။ ဖေဖေ၊ မေမေ၊ မမလေးနဲ့ တစ်ရွာလုံး မိသားစုအားလုံး ဘုရားရှင် ကောင်းချီး ပေးပါစေ...။ ။

ကိုတွတ်ပေါက်စ (သန့်စင်ထွေး) Joy

သက်သေခံချက်

သက်သေခံချက် တိုးတိုးခိုး

ရှေ့ဦးစွာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဆရာ သမီး တိုးတိုးခိုး ဖြစ်ပါတယ်။ ပဲခူးတိုင်း ရွှေဘုံစုကျေးရွာလေး မှာနေတာပါ။ သမီး စင်္ကာပူနိုင်ငံကို ရောက်တာ ၆လပဲ ရှိပါသေးတယ်။ သမီးက သမီးရဲ့ အိမ်ရှင်အိမ်မှာ လုပ်သွားတဲ့ အစ်မက ထားခဲ့ ပေးတဲ့ သခင်စကားစာစောင် ဖတ်နေတာပါ။ အရမ်းလည်း ဖတ်ချင်ပါတယ်။ သမီး ဖတ်ရုံတင် မကပါဘူး။ သမီးရဲ့ သူငယ်ချင်းတွေကိုပါ ပေးဖတ် ပါတယ်။ သမီးတို့ အတွက်လည်း ဗဟုသုတရပါတယ်။ အဓိက ကတော့ သမီး ဘုရား သခင်ကို ကတိပေးထားတဲ့ အတိုင်း သက်သေခံချင်လို့ပါဘဲ။ သမီး ရေးပေးလိုက်တဲ့ စာလေးကို ဆရာဖတ်ပြီး ကောင်းသလို သမီးကို ထည့်ပေးပါလို့ မေတ္တာ ရပ်ခံအပ် ပါတယ်။ သမီးက စာကို စိစဉ်ပြီး မရေးတတ်လို့ပါ။

တရက်မှာ သမီးရဲ့ သူငယ်ချင်းဆီက စာကလေး တစ်စောင် သမီးဆီ ရောက်လာ ပါတယ်။ သူငယ်ချင်းက သူ့ရဲ့ အဆင်မပြေမှုတွေ ခံစား နေရတာတွေကို ရင်ဖွင့်

ထားတဲ့ စာလေးပါ။ သမီးလည်း သူ့ရဲ့ စာလေးကို ဖတ်ပြီး သူနဲ့ ထပ်တူ ထပ်မျှခံစား ရပါတယ်။ သူ့ကြောင့် သလို သမီးလည်း တအားကြိတ်ပြီး တစ်ယောက်တည်း ခံစား ရပါတယ်။ သမီးသူ့ကို ဘယ်လို ကူညီရမလဲဆိုတာ မသိပါဘူး။ အရမ်းပဲ ကူညီချင် တယ်။ ပြီးတော့ သူငယ်ချင်းမှာ ဖုန်းမရှိ။ ဖုန်းသုံးခွင့် မရှိ။ စီစီတီတီ ကင်မရာ (၇)လုံးနဲ့ အိမ်ထဲမှာ နေရသူပါ။ သမီးလည်း သူနဲ့ ဖုန်းပြောပြီး အဆက်အသွယ် လုပ်ချင်တယ်။ သမီး ဘယ်လိုမှ စဉ်းစားလို့ မရပါဘူး။ ဒီလိုနဲ့ အိမ်ရှင်ကို သမီးရဲ့ သူငယ်ချင်း ခံစား ရတာထက် ပိုပြီးတော့ နံနဲလေး တွန့် ပြီးတော့ သမီးရဲ့ အိမ်ရှင်ကို ပြောပြလိုက်တယ်။ ပြောပြတယ် ဆိုတာက အိမ်ရှင်တွေ သနားပြီး သမီး ဖုန်းနံပါတ် တောင်းတာ လွယ်ကူ ရအောင်ပါ။ အိမ်ရှင်တွေက အိမ်ရဲ့ ဖုန်းနံပါတ် သူငယ်ချင်းဆီကို ပေးခိုင်းတဲ့ အပြင် သူငယ်ချင်းဆီမှာ မရှိတဲ့ တံဆိပ်ခေါင်း စာအိတ်ပါ ပေးမယ်တဲ့။ ဒီလိုနဲ့ သမီး အဆင်ပြေပြီး ထင်ပါတယ်။ မပြီးပါဘူး။ အိမ်ရှင်က သမီး သူငယ်ချင်အတွက် MOM ရုံးကို တိုင်မယ်တဲ့။ သူတို့တွေ MOM ရုံးကို တိုင်မယ်ဆိုတာလည်း သမီးကို ဘာမှ မပြောပါဘူး။ သမီးရဲ့ သူငယ်ချင်း အကြောင်းကိုဘဲ မေးတယ်။ နောက်ဆုံး တိုင်ချက် ဖွင့်ခါနီး သမီးရဲ့ သူငယ်ချင်း စာကို သက်သေ အဖြစ်လိုချင်တယ်တဲ့။ အဲဒီအခါမှ သူတို့ MOM ရုံးကို တိုင်မယ်ဆိုတာ သမီးသိပါရတော့တယ်။ ဒီလိုနဲ့ သမီးရင်ထဲမှာ တုန်လှုပ် သွားပါတယ်။ တအားကို ကြောက်မိနေပါပြီ။ ဘယ်လိုလုပ်ရမုန်း မသိတော့ပါဘူး။ အိမ်ရှင်ကို သူငယ်ချင်း ဖြစ်တာထက် နံနဲပို ပြောထားမိတာကို ပြင်လို့လဲ မရတော့ ပါဘူး။ ဒါနဲ့ သမီးအလုပ်က မပြီးသေးတော့ ရင်ထဲမှာ ဘုရားကို တောင်းတမိ နေခဲ့ ပါတယ်။ အိုဘုရားသခင် ကယ်တော်မူပါ။ ကျရောက်မဲ့ ပြသနာတွေကို တန်ခိုးတော် ရှိရင် ကယ်တင်တော်မူပါလို့။ ဒီပြသနာ ငြိမ်းသွား ခဲ့မယ်ဆို သခင်စကားစာစောင်မှာ သက်သေခံပါမယ်လို့ ပြောပါတယ်။ အဲဒီလိုနဲ့ အိမ်ရှင်က သူငယ်ချင်းစာ ပေးပါတဲ့။ သမီးက လွင့်ပစ်လိုက်ပြီးလို့ လိမ်ပြောလိုက်ပါတယ်။ လိမ်ပြောလိုက်တော့ သူတို့တွေ ဘာမှ လုပ်လို့ မရတော့ဘူးတဲ့။ သမီးသာ စာပေးလိုက်ရင် ပြသနာတွေ အရှည်ကြီး တက်နိုင်တယ်ဆိုတာ သမီးသိလို့ပါ။ စာမရှိတော့ အိမ်ရှင်က သမီးသူငယ်ချင်းရဲ့ အိမ် လိပ်စာကို ထပ်တောင်းပါတယ်။ လိပ်စာ ကျတော့ သမီး လိမ်လို့ မရတော့ဘူး။ ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ရင်ထပ်ပူခဲ့ ရပြန်ပါတယ်။ ဒီလိုလဲ ဆုတောင်းပါ တယ်။ ခဏလောက်ကြာတော့ အိမ်ရှင်က သမီးကိုပြောတယ် MOM ရုံးကို တိုင်လို့ မရတော့ဘူး။ စာက သက်သေ မရှိလို့တဲ့။ ဒါပေမဲ့ သူငယ်ချင်းအတွက် MOM ရုံးကို စာပို့ လိုက်ရုံပဲ သူငယ်ချင်း အိမ်ရှင်ကို ပြောဖို့ အတွက်ပဲတဲ့။ အဲဒီ အခါကျမှ သမီး ရင်ထဲ ဖြစ်နေတဲ့ ဝေဒနာကြီးတွေ ကျသွားပါတော့တယ်။ သုံး လေး ရက်နေတော့ သူငယ်ချင်းကို ပေးလိုက်တဲ့ ဖုန်းနံပါတ်နဲ့ အတူ သမီးကို သူငယ်ချင်း ဖုန်းဆက်ပါ တယ်။ သမီးက အခြေအနေ ဘယ်လို ရှိလဲဆိုတော့ သူငယ်ချင်းက မသိတော့ ဘယ်လို အခြေအနေမှ မရှိဘူး။ ဒီလိုပဲတဲ့ အဲဒီအခါ ကျမှ သမီးလည်း သူငယ်ချင်းကို ဖြစ်ပျက်တဲ့ ပြသနာတွေကို ရှင်းပြပါတယ်။ သူငယ်ချင်းလည်း ကြောက်တယ်။ သူ ကြောက်တာက တခြားမဟုတ်ပါဘူး။ ဖြစ်လာမဲ့ ပြသနာကို ကြောက်တာပါ။ အဲဒါနဲ့ သူငယ်ချင်းကို အားပေးပါတယ်။ ဘာမှ မဖြစ်တော့ဘူး။ ၃-၄ ရက်တောင်ရှိပြီး ဘာမှ မထူးဆန်းဘူးဆိုတော့ ပြသနာငြိမ်းသွားပြီးဆိုတာ သူငယ်ချင်းကို ရှင်းပြလိုက်ပါတယ်။ ပြသနာတွေ ငြိမ်းသွားလို့ ဒီစာလေးကို ရေးပြီး ပို့လိုက်ချင်ပါတယ်။ သမီးရဲ့ အဖြစ် အပျက်လေးက မထူးဆန်းပေမဲ့ သမီးအတွက် သေလောက်အောင် ကြောက်နေမိ ပါတယ်။ ဆရာ သမီးစာကို ဆရာ ဖတ်တာ နားလည်လား မလည်လားတော့ မသိဘူး။ သမီးလည်း စာကို စိစဉ်ရ မရေးတတ်လို့ပါ။ ဆရာ ကောင်းသလို စိစဉ်ပြီး ထည့်ပေးပါ နော်။ ဒီစာလေးနဲ့ အတူ လူရှေ့ ဘုရားရှေ့ မှာ ဝန်ခံ လိုက်ပါတယ်။ အယောက်စီတိုင်း ဘုရားသခင် အလိုတော်နဲ့ အညီ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်း ပေးလိုက် ပါတယ်။ ဆရာ သမီးကို ကူညီတဲ့ အတွက် ကျေးဇူး အများကြီး အများကြီး တင်ပါ တယ်။

ဆရာ sorry ပါ။ နောက် တစ်ခု သက်သေခံ ဖို့ရှိပါသေးတယ်။ သမီး အခု နေ နေတဲ့ အိမ်မှာ ပိုးဟပ်တွေ အများကြီး ရှိပါတယ်။ သမီးရဲ့ အိမ်ရှင်တွေက ပိုးဟပ် ကို သေအောင် ကြောက်ကြတယ်။ သူတို့တွေ ပိုးဟပ် တစ်ကောင်တွေ ရင် ပစ္စည်းတွေ အကုန်လုံး ထုတ်ပြီး မရမက သတ်ပါတယ်။ အဲဒီ အတွက် သမီး အရမ်းစိတ်ညစ်တယ်။ သမီး ဘုရားသခင်ဆီမှာ ဆုတောင်းပါတယ်။ သမီး အိမ်မှာ ပိုးဟပ် မရှိဖို့ပါ။ သမီး တောင်းတဲ့အတိုင်း ဘုရားသခင် ပေးပါတယ်။ အခုဆိုရင် သမီး အိမ်မှာ ပိုးဟပ် မတွေ တာပဲ ၁ လ လောက်ရှိပါပြီ။ ပိုးဟပ် တွေရင်လည်း သမီး တစ်ယောက်တည်းပဲ တွေ တော့တယ်။ အိမ်ရှင်တွေ မတွေ ကြပါဘူး။ သမီး တစ်ယောက်တည်းတွေရင် သမီးပဲ ကျိတ်ပြီးတော့ သတ် (သို့) ပစ်ထုတ်ပါတယ်။ ဒီအတွက် ဘုရားသခင်ကို ကျေးဇူး တင်

ပါတယ်။ ဘုရားသခင်ဟာ သားသမီးတွေ လိုတာရှိရင် မပေးပဲမနေပါဘူး။ ကိုယ်မသိတဲ့ အချို့ နေရာတွေမှာ ဆိုရင်လည်း ကယ်တင်ပါတယ်။ သမီးဟာ စကော့ပူ စရောက်တုန်းကဆို ဒုက္ခ နံနလေး ရောက်ရင် ဘုရားသခင်ကို နှင်နှဲ့ ငါ ပြောပြီး အပြစ်တင်ခဲ့ပါတယ်။ အပြစ်တင်လေ။ သမီး ဒုက္ခရောက်လေဘဲ။ သမီးက ဖွဲ့ရှိရှိ မတောင်းပါဘူး။ အခုတော့ သမီးရဲ့ အပြစ်တွေ သိရှိသွားပြီး ဖြစ်တဲ့ အတွက် ဘုရားသခင်ရဲ့ ခြေရင်းတော်ကို နောင်တတွေနဲ့ ပြန်လည် တိုးဝင်နေပါပြီ။ နောက်ဆို ဘုရားသခင်ကို အပြစ်မပြင်ပဲ ဖွဲ့ရှိရှိနဲ့ ဆုတောင်းပါမယ်လို့ လူရှေ့ ဘုရားရှေ့ မှာ ကတိ ပေးရင် သက်သေခံ လိုက်ပါတယ်။ သမီးလို မမိုက်ရိုင်း ကြပါနဲ့လို့ ရေးပြရင်း နိဂုံးချုပ် လိုက်ပါတယ်။ ။ တိုးတိုးဆိုး

ဖေဖေ စိတ်ဆိုး ပြောပေ

ကျွန်မ ဟိုကလေး ဘဝ (၃) နှစ် သမီး အရွယ်ကတည်းက မိဘရဲ့ စွန့်ပစ်မှု ကို ခံခဲ့ ရသူပါ။ အဖိုးနဲ့ အဖွားက ကြည့်ရှု စောင့်ရှောက် ပေးခဲ့လို့ ဒီဘဝ ဒီနေရာ ဒီအချိန်အခါ ထိ လောကထဲမှာ ရှင်သန်နေရတာပါ။ ဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ်။ ကျွန်မ (၅) နှစ် သမီး အရွယ်ကတည်းက အဖိုး အဖွား အားပေးမှု မပါဘဲ ဘုရား ကျောင်း သွားတက်တယ်။ Sunday School လည်း ပုံမှန် တက်တတ်တယ်။ အခုချိန် ထိ ဘယ်သူ့ ဝေငှ သက်သေခံမှု ကြောင့် မပါဘဲ သခင်ယေရှု ကို ယုံကြည်လက်ခံသူ ပါ။ သခင်ယေရှု အကြောင်း ထိထိတွေ့တွေ့ ဘယ်သူမှ မပြောဖူးပါဘူး။ သန့်ရှင်းသော ဝိညာဉ် တော်ကြောင့် ကိုယ့်နည်းသားမှာ နားလည်ပြီး ကျွန်မ ရိုးရိုးလေး ယုံကြည်နေ တာပါ။ ကိုယ့်ဘဝကို အပ်နှံခဲ့တယ်။ အချိန်အခါတွေ ပြောင်းလဲမှု တွေ အောက်မှာ ကျွန်မမှာ တမ်းတမှုတွေ အားကျမှုတွေ အမြဲကြုံရတယ်။ ကိုယ့်ကိုယ်ကို နှစ်သိမ့် နိုင်တဲ့ တနေ့တော့ အဲဒါတွေရဲ့အောက်က လွတ်မြောက်ခဲ့ တယ်လို့ ယုံကြည်တယ်။ ဒါလည်း သန့်ရှင်းသော ဝိညာဉ်တော် ကြောင့်ပါ။ သူများ ဖေဖေ မေမေ ခေါ်သံ ကြားတော့ လည်း ကျွန်မလည်း ခေါ်ချင်တယ်။ ကျွန်မလည်း လူသား တစ်ယောက်ပဲလေ။ လူတွေ လုပ်တတ်တဲ့ အလုပ်ကို လုပ်ဖူး ချင်ခဲ့တယ်။ အခွင့် မသာလို့ပေါ့။ ဒီအရာကို တမ်းတ မနေသင့်ဘူး ဆိုတဲ့ အသိတစ်ခုကို ဘုရားပေးတဲ့နေ့မှာတော့ ကျွန်မ အားကိုးတဲ့ ဘုရား သခင်ဟာ ဖေဖေ ဖြစ်ခွင့် ရှိသလို မေမေလည်း ဖြစ်ခွင့်ရှိတယ်။ ကမ္ဘာကြီး တစ်ခုလုံးကို ပိုင်ဆိုင်ထားတဲ့ သခင်ကို မိဘတော်ခွင့် ရလိုက်တာဘဲ။ ထို့ကြောင့် တိုင်ပင်ဖော် တိုင် ပင်ဖက် တန်ခိုးကြီးတဲ့ ဘုရားပါ။ ကျွန်မ ဝမ်းသာတဲ့ အချိန်မှာ ပြောပြတတ်သလို ဝမ်း နည်းတဲ့ အချိန်မှာလည်း ပြောပြတတ်ပါတယ်။ တခါတလေမှာ စိတ်ဆိုး စိတ်တောက် လည်း ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအခါမှာ ကျွန်မရဲ့ မမြင်နိုင်တဲ့ အာရုံကနေ နည်းသား ဆီသို့ နူးညံ့သော အတွေးတစ်ခုနဲ့ ဘုရားသခင်က ကျွန်မကို ချောတတ်ပါတယ်။ မေ့ လည်း မေ့တတ်ပါသေးတယ်။ ထိုနေ့တွေက တစ်ခုသော မေ့တတ်တဲ့ အကြောင်းကို သက်သေ ခံပါရစေ။ တနေ့မှာ ခေါင်းမူးပြီး ဆေးရုံ ရောက်သွားပါတယ်။ (၃) ရက် လောက် ဆေးသောက်လိုက်ရပါတယ်။ ဒေါက်တာက ဓာတ်မှန်ရိုက်ဖို့ ပြောပါတယ်။ ကျွန်မ နည်းနည်းတော့ တွေ့ပေ သွားခဲ့ပါတယ်။ ဘယ်လို ပြေရမလဲပေါ့။ နောက်ဆုံး တော့ ဓာတ်မှန်ရိုက်တော့လည်း အခြေအနေ မှန်သိရတာပေါ့လို့ ဘုရားကို အပ်နှံပြီး ရိုက် လိုက်ပါတယ်။ ကျွန်မ စိတ်နဲ့ အထင်နဲ့ ဦးနှောက် ကင်ဆာ အကျိတ်များ ရှိတာလား ဒါမှမဟုတ် သွေးကင်ဆာ များလားပေါ့။ ပူပင်သောက ရောက်ခဲ့ရင် ဘဝမှာ ပင်ပန်းမှုတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီနေ့ဟာ ဘဝရဲ့ အပင်ပန်းဆုံး နေ့ပါပဲ။ ဆုတောင်းတာလည်း ထပ်ခါတလဲလဲပဲ။ ပြီးတော့ ကျွန်မ ဘုရားသခင်ကို ကတိ တစ်ခု ပေးခဲ့ပါတယ်။ ဘုရားသခင် သမီးမှာ ဘာရောဂါမှ မရှိပါစေနဲ့။ မရှိဘူး ဆိုရင် သမီး သက်သေခံပါမယ်။ ဘုရားသခင် ကျွန်မ အပေါ် ကောင်းမြတ်ကြောင်း နဲ့ ဘုရားသခင်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်းပေါ့ ကိုယ်တိုင်ခံစား ထိတွေ့ရတဲ့ အကြောင်းတွေပေါ့ ။ အဖြေက မနက်ဖြန် ကျမှသိရမယ်။ တစ်ညလုံး အိပ်မပျော်ဘူး။ ကျေးဇူး တော်ကြောင့် ဘာမှ မရှိဘူးတဲ့။ Oh ! My God အရမ်းကို ပျော်သွားတယ်။ ဘဝ မှာ အပျော်ဆုံး နေ့လည်း ရောက်ခဲ့ပြန်တယ်။ တစ်ညလုံး သေတွင်းထဲ ခုန်ချ ရတော့မဲ့ ဆဲဆဲ ရှင်သန်ခဲ့ရပြန်ပါတယ်။ ဆေးရုံတက်ရတော့ ငွေက (\$1000) ကုန် သွားတယ်။ ကျေးဇူးတော်ကြောင့် (insurance) ဝယ်ထားမိတယ်။ (၅)လ အကြာမှာ ကုန်ထားတဲ့ ငွေတွေ အကုန်ပြန်ပေးတယ်။ တကယ်ဆို ကျွန်မ လုံးဝ မျှော်လင့်စရာ လုံးဝ မရှိတာ။ အခြားသူတွေကတော့ မဖြစ်နိုင်ပါဘူးတဲ့။ အဲဒါတွေ ဂရုမစိုက်ပဲ (insurance) ကို လျှောက်တယ်။ ဘယ်လောက် ဘုရားရှင်က ကောင်းမြတ်သလဲ ဘယ်လိုမှ နှိုင်းယှဉ်လို့ မပြောပြတတ်အောင်ပါပဲ။ အဲလောက် သက်သေကို ပြနေရဲ့ သားနဲ့ ဘုရားသခင်ကို ကတိပေးထားတာကို ဖျက်မိတယ်။ ပြန်လာတော့ သက်သေခံ

ဉာဏ် ဉာဏ်-သိနားလည်ခြင်း (Understanding) စောစံအောင်

အကြံ ပေးနိုင်သောအခွင့်နှင့် ပညာရတနာသည် ဝိညာဉ် ရှိ၏။ ဝိညာဉ် ဉာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့် ပြည့်စုံ၏ (သုတ္တံ ၈: ၁၄)။ ဉာဏ် (Understanding) ဆိုသည်မှာ ပိုင်းခြားနားလည် တတ်ခြင်း၊ ထိုးထွင်း သိမြင်ခြင်းကို ဆိုလိုသည်။ အရာရာကို မှန်ကန်စွာပိုင်းခြားတတ်ခြင်း- ဉာဏ်သည် ဘုရားသခင် ထံမှလာ၏။ သုတ္တံကျမ်းကို ရေးသားခဲ့သူ ရှောလမုန်သည် ဘုရားသခင် ပေးသော ဉာဏ်ကို ရသူဖြစ်သည်။ သူ၏ ဉာဏ်ပညာ စီမံခန့်ခွဲမှု၊ မေးသမျှကို ဖြေကြား နိုင်မှုတို့အတွက် ရှောပြည် မိဘုရားက ချီးမွမ်းထားပါသည်။ အကယ်စစ်စစ် ရှောလ မုန် ရသော ဉာဏ်ပညာသည် ဘုရားထံမှဖြစ်၍ ဘုရားသခင်ကိုသာ ချီးမွမ်း ရပေမည်။ ယနေ့ကာလသည် ခဲယဉ်းဆိုးယုတ်သော ခေတ်ကာလဖြစ်၍ ဘုရား ပေး သော ဉာဏ်ပညာနှင့် အသက်ရှင်ရန် လိုပေသည်။ သုတ္တံကျမ်းသည် မကောင်းသော လမ်း၊ မုသာလမ်းကို ရှောင်၍ အသက်ရှင်ခြင်းလမ်း၊ သမ္မာတရားနှင့်ညီသော လမ်းကို လျှောက်လှမ်းရန် ညွှန်ပြထား၍ နေ့စဉ်နှင့်အမျှ ဖတ်ရှုလေ့လာ ဆင်ခြင်အပ်သော ကျမ်း ဖြစ်သည်။ သိနားလည်ခြင်း ဉာဏ်သည် ဘုရားထံမှ လာသည်။ ဘုရား ဖွင့်ပြခြင်း ခံရမှ သိနားလည်ခြင်းဉာဏ် ရပါသည်။ သုတ္တံ ၈ ဌ် ခရစ်တော်ကို ထိုဉာဏ်ပညာ နှင့် ခိုင်းနိုင် ဖော်ပြထားသည်။ အသင်းတော်ခေတ်ကာလ အစပိုင်း၌ သိနားလည်ခြင်း ဉာဏ် ကို အထူး အလေးထားကာ သမ္မာ တရားလမ်းမှ လွဲသွားကြသော နေ့စွဲတစ် Gnostics (ဂရိ ပညာတတ်) တို့က မိမိတို့၏ သိနားလည်ခြင်းဉာဏ်ကို ဦးစားပေး ကြသည်။ ခရစ်တော်နှင့် ယေရှုကို ခွဲခြား၍ ခရစ်တော်၏ လူသား ဖြစ်ခြင်းကို ငြင်းပယ် ခဲ့ကြသည်။ ကျမ်းစာကို မိမိတို့၏ တွေးခေါ်ဉာဏ်ဖြင့် အမျိုးမျိုး အနက်ဖွင့်ဖွင့်ကြသည်။ တဖန် အိုင်ရီးယပ် Arius ကလည်း သုတ္တံ ၈ ကိုသာ အထူးလေ့လာလျက် ခရစ်တော် ကို ခမည်းတော်က ဖန်ဆင်းခဲ့ကြောင်း၊ သားတော်၌ အစရှိပြီး ခမည်းတော်၌ အစ မရှိကြောင်း လွဲမှားစွာ ခံယူသင်ကြားခဲ့ပါသည်။ ကျမ်းစာ တစ်အုပ်လုံးသည် ခရစ်တော် ကို ရည်ညွှန်းထားသည် မှန်သော်လည်း ကျမ်းပိုဒ် တစ်ခုတည်းကိုသာ အဓိက ထား၍ အနက် အမျိုးမျိုးဖွင့်ဆိုပါက လမ်းလွဲသွားနိုင်ပါသည်။ သုတ္တံကျမ်း၊ ဆာလံကျမ်း တို့သည် စာပေလင်္ကာကျမ်းများ ဖြစ်၍ အဓိက ဆိုလိုချက်ကို ရယူရန် အရေးကြီးလှပါ သည်။ ဥပမာ သက်မဲ့ဖြစ်သော အရာတို့ကို သက်ရှိသဖွယ် တင်စားထားချက်များ ပါရှိ သဖြင့် ၎င်းတို့ကို ကျမ်းစကား အတိုင်း တိုက်ရိုက်အနက်ပြန်ဆို၍ မရနိုင်ပါ။ သု ၈ ဌ် ပညာ ဉာဏ်ကို သက်ရှိပုဂ္ဂိုလ်အဖြစ် ခိုင်းနိုင် ထားပါသည်။ သို့ဖြစ်၍ သုတ္တံကျမ်းသည် ခရစ်တော်၏ပုံရိပ်တစ်ခုဖြစ်သော ဉာဏ်ပညာ၊ ဘုရားသခင်၏ သဘော သဘာဝ အထဲမှ တစ်ခုကိုသာ ဖော်ကျူးကြောင်း၊ ခရစ်တော်ကို လက်ခံရရှိသူသည် ခရစ်တော် ၏ ပညာကို ရကြောင်း သိမှတ်ခံယူနိုင်ပါသည်(၁ကော၊ ၁:၂၄၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂)။ ကျွန်ုပ်တို့ အသက်တာ၌ ခရစ်တော်ကို လက်ခံရရှိပြီး ခရစ်တော် အုပ်စိုးခြင်း ခံယူကာ ပညာမဲ့သော အပြုအမူများကို ပယ်ရှောင်ကာ ပညာလမ်းကိုသာ ရွေးချယ်ရပါမည်။ အိုအေ ယနေ့ကာလ၌ ကိုယ်တော်ပေးသော ဉာဏ်ပညာ သမ္မာသတိနှင့် ကျင့်ဆောင် နိုင်ရန် လမ်းပြသွန်သင်တော်မူပါ (အာမင်)။ ။ **စောစံအောင်(ဆရာတော်)**

ထိမိ၍လဲစရာများ

၁၉၈၀ ပတ်ဝန်းကျင် မြန်မာပြည်အလယ်ပိုင်းရှိ ခရစ်ယာန် ဘုရားကျောင်းဝင်းထဲတွင် မိသားစု သုံးလေးစုစုနဲ့ နေထိုင်ပါသည်။ နေထိုင်ရေးအခက်အခဲကြောင့် အသင်းတော်မှ ခရစ်တော် မေတ္တာ သက်သေပြုလျက် နေထိုင်ခွင့်ကို ပေးထားပါသည်။ ထိုမိသားစု များထဲတွင် သားသမီး ၉ ယောက် ရှိသော မိသားစုသည် ထူးခြား၏။ အဆင်းရဲဆုံး ဖြစ်သလို အိမ်ထောင်ရှင်ဖခင်မှာ မယုံကြည်သူ ဖြစ်သည်။ ထိုမိသားစုသည် ဘုရား ကျောင်း၏ အောက်ခြေ ဝေယာဝဠ များကို ပိုင်းကူးလုပ်ကြပါသည်။ သန့်ရှင်းရေးမှ အစ လူသေ အလောင်းပြင်သည်အထိ ပါဝင်ကူညီကြပါသည်။ ထိုမိသားစုသည်လည်း ဖခင် အတွက် ခရစ်တော်ကိုသိရှိ လက်ခံရန် ဝေငှခြင်း ဆုတောင်းခြင်းဖြင့် နှစ်ရှည်လများ

ဆက်ကပ်လာခဲ့ပါသည်။ ဖခင်လည်း သမ္မာကျမ်းစာကို အသေးစိတ်လေ့လာဖတ်ရှုလေ့ ရှိပြီး သားသမီးများကို ကိုယ်တိုင်လက်ဆွဲလျက် ဘုရားကျောင်းအတူ သွားလေ့ရှိပါ သည်။ ပွဲတော် နေ့ရက် တရက်တွင် ဖခင်သည်လည်း သူ့သားသမီးနှင့်အတူ ဝတ်ပြု စဉ်းပေးသည့် အခန်းထဲတွင် ရှိနေခဲ့ပါသည်။ မယုံကြည်သူ ဖခင်ထံသို့ အသင်းထောက်လှူကြီး ရောက်ရှိ လာပြီး ဗဟိုဖွဲ့ ခံယူသော ယုံကြည်သူများသာ ပွဲတော် ဝင်နိုင်ပြီး အခန်းထဲမှ ထွက်သွား ပေးရန် တောင်းပန်ပါသည်။ ထို့ကြောင့် ဖခင် သည်လည်း သားသမီး လက်များကို ဆွဲပြီး အိမ်ပြန်သွားပါတော့သည်။ ဘုရားကျောင်း ဘေးနားတွင် ရေတွင်း တခုရှိပြီး ဘုရားကျောင်းတွင်းနေသော မိသားစုများနှင့် အနီးအနား ပတ်ဝန်းကျင်များ အားထားရာ ရေတွင်းတခု ဖြစ်ပါသည်။ ရေငိုင်းခပ်သူ များလာ သည့် နည်းတူ လူ့ သဘာဝ အတိုင်း မယုံကြည်သူ ရေခပ်တာကို အချို့သော သူများ ငြိုဟ်လာသည်။ ဘုရား ကျောင်းနား လူအပင်အထွက်များသည် ဆိုသော အကြောင်း ပြချက်ဖြင့် ရေခပ်လို့ မရအောင် ခြံစည်းရိုး ကာလိုက်ပါတော့သည်။ ခရစ်တော်ကို လေ့လာနေသော မယုံကြည်သူဖခင်သည် ဘာမျှမပြော အရာရာ တိုင်းကို ဝန်ခံနိုင်သူဖြစ်သလို သူ့စိတ်တွင် ဘာဖြစ်သည်ကိုတော့ လူမသိ။ တနေ့တွင် အမှုတော်ဆောင်တပီး (အခြားဒေသ) မှရောက်ရှိ လာပြီး ဘုရားရှိခိုး မိတ်သဟာရ ဖွဲ့ပါသည်။ ဘုရားရှိခိုးပြီး ဆရာတော်သည် ရင်းနှီးနေသော မယုံကြည်သူ ဖခင် နှင့်စကားပြော ဖြစ်ပါသည်။

ဆရာတော် = " ဒါနဲ့ ကို xxx ခင်ဗျား ဘယ်တော့ နှစ်ခြင်း ခံမလဲ"မယုံကြည်သူ ဖခင် = "ဟုတ်ကဲ့ ခံမှာပါ။ ကျနော်က အမေတခု သားတခု ဆိုတော့ အမေ့တွက် ချင့်ချိန် နေတာပါ"ဆရာတော် = ကို xxx ဘုရားသခင်မှာ အမိ မရှိ နှမ မရှိဘူး။ နှစ်ခြင်းခံစရာရှိတာ ခံလိုက်ပါ။

မယုံကြည်သူ ဖခင်သည် ဘာမှမပြော သို့သော် မျက်နှာတော့ ပျက်နေပါသည်။ သူ့ စိတ်ထဲတွင်တော့ ကြီးမား သောအရာတခု ရှိနေပါပြီ။ သမ္မာကျမ်းစာကို ကျယ်ကျယ် ပြန့်ပြန့် လေ့လာထားသူ၊ မိဘကို ရိုသေစွာ ပြုမည်ဟု ကျမ်းစာလာသလို ဗုဒ္ဓဘာသာ ဝင်တို့ အယူရလည်း မိဘကို ရိုသေစွာ ထားရှိရမည်ဟု သွန်သင်ထားပါ သည်။

နောက်နေ့တွင် ၎င်း မယုံကြည်ရသေးသူ ဖခင်သည် ဆံပင်ညှပ်ဆိုင် သွားပြီး ကတုံး တုံးလိုက် ပါသည်။ ထူးခြားသော ဖခင်၏ အပြုအမူကို အိမ်သားများ မရိပ်မိ။ နောက် တနေ့တွင် မြို့တမြို့သို့သွားပြီး ဘုန်းကြီး ဝတ်ပါတော့သည်။ ခရစ်တော်ကို လက်ခံ ခါနီးသော သူ၏ နှလုံးသားသည် မထင်မှတ်ဘဲ ပြိုလဲခဲ့ပါပြီ။ တတ်နိုင်သလောက် သူ၏ ခံစား ခဲ့ရသည်များကို မိသားစုမှတစ်ဆင့် လေ့လာခဲ့ပြီး အကြောင်းအရင်းများစွာထဲမှ အဓိက တချို့ကို ဝေမျှလိုပါသည်။ သူ၏ နှလုံးသား ပြိုလဲအောင် ထိုးနှက်ခဲ့သည့် ရိုက်ချက် များမှာ-



- ထိမိလဲစရာ ခရစ်ယာန်တချို့၏ အသက်တာများ
- ဘုရားကျောင်း ဝတ်ပြု တရားဟောသောအခါ အခြားသော ဘာသာ ဝင်များကို ထိုးနှက်ပြောဆိုခြင်း။
- တသက်လုံး ရင်ထဲစွဲခဲ့သည့် မိဘနှင့် ခလေး ဆက်ဆံရေးကို မထီမဲ့မြင် ပြုခြင်း

သူ အလုပ်လက်မဲ့ဖြစ်ချိန် ဇနီးကို အားကိုးနေခဲ့ရသော အချိန် ကာလ တွင် ဇနီး၏ မိတ်ဆွေ၊ ဆွေမျိုးများမှ မယုံကြည်ရသေးသူ ခင်ပွန်း သည် အားကိုးစရာ မရှိ ကွာရှင်းပြတ်ဆဲရန် တိုက်တွန်းခြင်း။

နောက်ဆုံးတွင် ခရစ်တော်ကို လက်ခံရန် နုနယ်သော ယုံကြည်ခြင်းသည် ပြိုလဲခဲ့ သည်မှာ ယနေ့ချိန် ၂၀၁၂ ထိပင်။ သူနှင့်နောက်ဆုံး ထိတွေ့ခဲ့သော အမှုတော် ဆောင် ကို လေ့လာမိသည်။ သူသည် မြန်မာပြည်တွင် လူသိများ သော ဆရာတော် တပီး ဖြစ်သည်။ သူ၏ ဘဝအရင်းခံကို လေ့လာသော် သူသည် မိဘမဲ့ ခလေးဖြစ်ခဲ့ပြီး မိဘ နှင့် ခလေးကြားတွင်ရှိသော ချစ်ခြင်းမေတ္တာနှင့်သံယောဇဉ်ကို စာတွေ သိသော်လည်း လက်တွေ့ မခံစား ခဲ့ရသဖြင့် တဖက်သား၏ စိတ်ထဲတွင် ရိုနေမည့်အရာကို သတိ မထားမိ။ သူပြောသော စကားသည် မမှားသလို သူ၏ စကားသည် အမှန်တရား ပေါ်တွင် ရပ်တည်ထား၏။ သို့သော် အမှန်တရားသည် အမြဲတမ်း မတည် အမှန် တရားသည် ပြောင်းလဲတတ်ပြီး သမ္မာတရားသည်သာ အမြဲတည်၏။ အမှန်တရားနှင့် မတူသော သမ္မာတရား၏ ဝိသေသ လက္ခဏာများမှာ သမ္မာတရားတွင် မှန်ကန်ခြင်း၊ ကောင်းမွန်ခြင်းနှင့် အရေးကြီး သော ချစ်ခြင်းမေတ္တာပါ၏။

ခရစ်တော်ကို မသိရှိ မလက်ခံရသောသူများသည် ခရစ်တော်ကို လက်ခံ နိုင်ရန် အရင်လေ့လာပါသည်။ ထိုသို့ လေ့လာရာတွင် သမ္မာကျမ်းစာ လေ့လာခြင်း၊ တရား ဒေသနာများ နားထောင်ခြင်း၊ ဝတ်ပြုစဉ်ပေး ဘုရားရှိခိုး ပုံများကို လေ့လာ

တတ်ကြ ပါသည်။ ယုံကြည်သူ သားသမီးများ သတိထားသင့်သည့် အရာတခုမှာ ခရစ်တော်ကို လက်ခံကိုးကွယ်ရန် လေ့လာသူများသည် ခရစ်တော်ကို လက်ခံ ရရှိပြီး သော ယုံကြည်သူများကိုပါ တိတ်ဆိတ်စွာ လေ့လာတတ်ပါသည်။ နေ့စဉ်ဘဝ၏ အမှုမဲ့ အမှတ်မဲ့ အမူအရာများသည် ထိမိ လဲစရာဖြစ်တတ်သလို ဆုံးရှုံးမှုလဲ ဖြစ်တတ် ကြောင်း ပေငှ လိုက်ရပါသည်။ ။ လောမဲ

အငယ်ဆုံးသူများ၏အကျယ်ဆုံးချီးမွမ်းသံ

အငယ်ဆုံးသူများ၏အကျယ်ဆုံးချီးမွမ်းသံ မင်းအောင်သက်လွင်



၄-၂-၂၀၀၀ နေ့ဟာ ၂၀၀၀ ခုနှစ်ရဲ့ နောက်ဆုံးသော လ ပထမ အပါတ် တနင်္ဂနွေနေ့ sweet december ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ပွဲတော် မင်္ဂလာ ခံယူ ရမဲ့ နေ့လဲ ဖြစ်ပါတယ်။ စင်ကာပူရောက် မြန်မာ ခရစ်ယာန် တော်တော် များများဟာ အဲဒီ နေ့ကို greeting season ရဲ့ ပထမ ဦးဆုံး တနင်္ဂနွေ ဖြစ်တဲ့ အတွက် ဘုရား ကျောင်းကို သွားဖို့ အားခံကြပါတယ်။ ကျွန်တော်လဲ ဘုရားကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ အခြား တစ်နေရာမှာ တရားဟော ပေးဖို့ မိတ်ဆွေ တစ်ယောက် က ကျွန်တော့်ကို ဖုန်းနဲ့ သတင်းပို့ ပါတယ်။ ဒီအင်ဘာ လရဲ့ ပထမဆုံး တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် sweet December ပွဲ လုပ်ပေးဖို့ မိတ်သ ဟာယ ကစားပွဲလေး လုပ်ပေးဖို့နဲ့ တရားဟော ဦးဆောင်ပေး ဖို့ ဖြစ်ပါတယ်။

ဒါနဲ့ဘဲ အဲဒီနေ့က ကျွန်တော် ဘုရားကျောင်းကို မရောက်ဖြစ်ဘဲ မိတ်ဆွေ ဖိတ်ကြား ထားတဲ့အတိုင်း သူတို့ ချိန်းတဲ့နေရာကို ရောက်သွားခဲ့ပါတယ်။ စင်ကာပူ နိုင်ငံ စီးတီးဟော ဘူတာ ပင်နီရူးလားဈေးရုံ နောက်က တောင်ကုန်းလေး ပေါ်မှာ ဖြစ်ပါတယ်။ လူအယောက်သုံးဆယ်ခန့် စုဝေး နေရာယူနေကြပါတယ်။ သူတို့နဲ့ တွေ့ဆုံ မိတ်သဟာယဖွဲ့ပြီးနောက် သိလာခဲ့ရတာကတော့ သူတို့ဟာ စင်ကာပူနိုင်ငံ တဝှမ်းမှာ ရှိတဲ့ စင်ကာပူနိုင်ငံသား မိသားစုအိမ်တွေမှာ အိမ်အလုပ်ကို ကူညီလုပ်ကိုင် ပေးဖို့ တရားဝင်ရောက်ရှိ နေထိုင် အလုပ်လုပ်နေကြတဲ့သူတွေနဲ့ ဆောက်လုပ်ရေး၊ သင်္ဘောကျင်းက အလုပ်သမား၊ အလုပ်သမလေးတွေ ဖြစ်ပါတယ်။ ချိန်းထားတဲ့ အချိန်ထက် နာရီဝက် နောက်ကျပြီး ရောက်သွားပါတယ်။ သူတို့တွေကတော့ သူတို့ ယူလာတဲ့ ဟင်းတွေ ထမင်းတွေကို စားနေတဲ့သူက စား၊ စားပြီးတဲ့ သူကလည်း အချင်းချင်း စကားတွေဖောင့်ဖွဲ့ပြောနေကြပါတယ်။

သူတို့ ချက်ထားတဲ့ ဟင်းတွေကလဲ အစုံပါဘဲ။ ဘဲသား၊ ကြက်သား၊ အမဲသားနှစ်၊ ဝက်သား၊ ပုဇွန်သုတ်၊ တို့စရာ ဟင်းရွက်စုံ၊ ခရမ်းချဉ်သီး ငပိချက်၊ အချိုတည်းစရာ သစ်သီးဝလံ ကိုးမျိုးကို တွေ့ရပါတယ်။ စီစဉ်သူ မိတ်ဆွေ စာရေး ဆရာမက ကျွန်မက ဝိညာဉ်အသီး ကိုးလုံးကို ကိုယ်စားပြုတဲ့ အနေနဲ့ အချိုတည်းဖို့ အသီး ကိုးမျိုး စီစဉ်ထားပါတယ်တဲ့။ နောက်တော့ သူတို့တွေ လက်ဆောင် ပစ္စည်း လဲကြပါတယ်။ ဒေါ်လာ တစ်ဆယ်ထက် မနည်းတဲ့ ဈေးနဲ့လက်ဆောင်ပစ္စည်းတွေ လဲကြ။ မဲလိပ်နိုက်ပြီး ကိုယ်ကျတဲ့ မဲအတိုင်း သရုပ်ဆောင်ကြရပါတယ်။ နောက်မှ သိရတာက အဲဒီနေ့ကျွေးတဲ့ ဟင်းတွေ စုံနေခြင်းဟာ သူတို့က ကိုယ့်ခွဲတမ်းနဲ့ ကိုယ် တစ်ယောက်ကို ဟင်းတစ်မျိုးစီ တာဝန်ယူ ချက်ပြုတ်ယူလာရပါတယ်။ ပြီးတော့ တစ်လှည့်စီ သီချင်းဆို ဂုဏ်တော်ချီးမွမ်းကြပါတယ်။ သူတို့လေးတွေ လုပ်ကိုင် နေထိုင်တဲ့ အဆင့်အတန်းကတော့ စင်ကာပူနိုင်ငံမှာ အများအပြင် လစာအနံ့ဆုံး၊ အငယ်ဆုံး လူသားတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ ငွေ၊ နှလုံးသား၊ အစွမ်းသတ္တိ၊ ဆက်ကပ်မှု၊ ပါဝင် ပေးဆပ်မှု ကတော့ အခြားသူတွေလို စာတန်နောက် မလိုက်ဘဲ ယုံကြည်သူချင်း စည်းဝေးခြင်း အမှုမှာ မွေ့လျော်ကာ ဘုရားသခင်ဆီကို ချီးမွမ်း ကျေးဇူးတင်နေတဲ့ သူတွေ ဖြစ်ပါ တယ်။ သူတို့ ချီးမွမ်းတဲ့ သီချင်းသံဟာ ဘုရားသခင် ဆီရောက်တဲ့ အကျယ်ဆုံး ရောက်တဲ့ ချီးမွမ်းသံများဘဲ ဖြစ်ပါတယ်။

အဲဒီနေ့ အိမ်ပြန်ရောက်တော့ channel 5 က ပြတဲ့ ညပိုင်း သတင်း အစီ အစဉ် ထဲမှာ အဲဒီနေ့ဟာ foreign domestic worker's day ဆိုပြီး နေရာတစ်ချို့မှာ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပပြီး နိုင်ငံခြားသား အိမ်အလုပ်လုပ်တဲ့ အလုပ်သမားတွေကို စင်ကာပူ အစိုးရက ဂုဏ်ပြုတဲ့နေ့ဖြစ်နေပြန်ပါတယ်။ မိမိဘဝနဲ့ အလုပ်က သူများ တကာ တွေထက် သိမ်ငယ်နေလို့ စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ဘုရားကို ချီးမွမ်းတဲ့ အခါ ကျရင်သာ ကိုယ့်အသံက သူများတွေထက် ကျယ်နိုင်သော သူများ ဖြစ်နိုင် ကြပါစေ။ ။ မင်းအောင်သက်လွင်